

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှထုတ်ပြန်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၄၂ အရ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစာရင်း(မူကြမ်း)အား အများပြည်သူလေ့လာအကြံပြုနိုင်ရန် အသိပေးတင်ပြခြင်း

(က) နိုင်ငံတော်ကသာ ဆောင်ရွက်ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

စဉ်	ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ
၁	အစိုးရအဖွဲ့က အခါအားလျော်စွာ အမိန့်ကြော်ငြာစာဖြင့်သတ်မှတ်သည့် လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း
၂	ကာကွယ်ရေးဆိုင်ရာ လက်နက်ခဲယမ်းမီးကျောက်များ ပစ္စည်းများထုတ်လုပ်ခြင်းနှင့် ယင်းနှင့် ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊
၃	နိုင်ငံတော်စာပို့တံဆိပ်ခေါင်းထုတ်ဝေခြင်းလုပ်ငန်းနှင့် နိုင်ငံကိုယ်စားပြု စာတိုက်အော်ပရေတာ ကသာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် စာတိုက်ပုံးများ တည်ထောင်ထားရှိခြင်းနှင့် စာတိုက် သေတ္တာ တည်ထောင်ငှားရမ်းခြင်းလုပ်ငန်းများ
၄	လေကြောင်းထိန်းသိမ်းကွပ်ကဲလမ်းညွှန်လုပ်ငန်း
၅	ရေကြောင်းပြုလုပ်ငန်း
၆	ကာဗွန်ထုတ်လုပ်မှုလျော့ချခြင်းနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများမှအပ သဘာဝ သစ်တောနှင့် သစ်တောနယ်မြေများကို စီမံခန့်ခွဲထိန်းသိမ်းမှုလုပ်ငန်း
၇	ယူရေနီယမ်၊ သိုရီယမ်စသည့် ရေဒီယိုသတ္တိကြွသတ္တုများအား ရှာဖွေစမ်းသပ်ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းနှင့်ထုတ်လုပ်မှုလုပ်ငန်း
၈	လျှပ်စစ်ဓာတ်အားစနစ်ကွပ်ကဲခြင်း
၉	လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်း

(ခ) နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူကဆောင်ရွက်ခွင့်မရှိသည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

စဉ်	ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ	မှတ်ချက်
၁	မြန်မာအပါအဝင် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော အချိန်မှန်ထုတ် စာနယ်ဇင်းပုံနှိပ် ဖြန့်ချိခြင်းဆိုင်ရာ လုပ်ငန်းများ	
၂	ရေချိုငါးဖမ်းလုပ်ငန်း၊ ၎င်းလုပ်ငန်းနှင့်ဆက်နွှယ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ	
၃	တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ	ကြက်၊ ဘဲ၊ ငန်း အကောင်အရေ အတွက် ၁၀၀၀ အောက်၊ ကျွဲ၊ နွား အကောင်အရေအတွက် ၅၀ အောက်နှင့် သိုး၊ ဆိတ်၊ ဝက် အကောင်အရေအတွက် ၁၀၀ အောက် မွေးမြူသည့် လုပ်ငန်းများ
၄	တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ပြုပြင်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း	
၅	တိရစ္ဆာန်ထိန်းသိမ်းစစ်ဆေးရေးစခန်း တည်ထောင်ခြင်း လုပ်ငန်း (တိရစ္ဆာန်စစ်ဆေးခြင်းနှင့် ခွင့်ပြုချက်လက်မှတ် ထုတ်ပေးခြင်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်ရမည်)	
၆	အိမ်မွေးတိရစ္ဆာန် ထိန်းသိမ်းရေး ဝန်ဆောင်မှုလုပ်ငန်း	
၇	သစ်တောနယ်မြေနှင့် သစ်တောဖုံးလွှမ်းလျက်ရှိသည့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေအတွင်းရှိ သဘာဝ သစ်တောများမှ သစ်တောထွက်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်း၊	
၈	သတ္တုတွင်းဥပဒေနှင့်အညီ ဓာတ်သတ္တု အလတ်စားနှင့် အသေးစား ထုတ်လုပ်ရန်အတွက် ရှာဖွေခြင်း၊ စမ်းသပ် တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းနှင့် ထုတ်လုပ်ခြင်း လုပ်ငန်းများ	
၉	အနက်ပေ ၁၀၀၀ အထိ ပေတိမ်ရေနံလက်ယက်တွင်း တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း၊	

စဉ်	ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအမျိုးအစားများ	မှတ်ချက်
၁၀	ဗီဇာစတစ်ကာများ၊ နိုင်ငံခြားသား ပြည်တွင်းနေထိုင်ခွင့် ဆိုင်ရာလက်မှတ်များ ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာလုပ်ငန်း	
၁၁	ကျောက်စိမ်း/ကျောက်မျက်ရတနာ ရှာဖွေခြင်း၊ စမ်းသပ် တိုင်းတာခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်း	
၁၂	ပြည်ပနိုင်ငံများရှိ ဆေးရုံများသို့ လူနာများ ပို့ဆောင်ခြင်း လုပ်ငန်း	
၁၃	ဧည့်လမ်းညွှန်လုပ်ငန်း	
၁၄	မီနီမားကတ်၊ Convenience Store	

(ဂ) ပြည်တွင်းရှိနိုင်ငံသားလူပုဂ္ဂိုလ်တစ်ဦးဦး (သို့မဟုတ်) နိုင်ငံသားပိုင်လုပ်ငန်းတစ်ခုနှင့်ပူးပေါင်း၍ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်သာဆောင်ရွက်ခွင့်ပြုသည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစားများ	ကန့်သတ်ချက်
(၁)	(၂)	(၃)
၁	နိုင်ငံခြားဘာသာဖြင့်ထုတ်ဝေသောအချိန်မှန်ထုတ်သတင်းစာများ	
၂	ငါးဖမ်းပိုက်ထုတ်လုပ်သည့်စက်ရုံလုပ်ငန်း	ငါးလုပ်ငန်းဦးစီးဌာန၏ ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်။ ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးသည့်ဒေသများတွင် စက်ရုံတည်ဆောက်ရမည်။ သတ်မှတ်ပိုက်ကွန် အရွယ်အစားကို ထုတ်လုပ်ရမည်။
၃	ငါးချဆိပ်ကမ်း၊ ငါးလေလံဈေးတည်ဆောက်ရေးလုပ်ငန်း	ငါးလုပ်ငန်းဦးစီးဌာန၏ ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်။
၄	မွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာသုတေသနလုပ်ငန်း	ငါးလုပ်ငန်းဦးစီးဌာန၏ ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်။
၅	ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်သည့်လုပ်ငန်း (က) CMP စနစ် (ခ) Re export	ငါးလုပ်ငန်းဦးစီးဌာန၏ ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနှင့် အညီ ဆောင်ရွက်ရမည်။
၆	တိရစ္ဆာန်နှင့်ငါးမျိုးစိတ်များအား ပြည်ပမှ တင်သွင်းမွေးမြူထုတ်လုပ်၍ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်း	ပြည်တွင်းရှိ ဇီဝမျိုးစုံ/မျိုးကွဲနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသော အမျိုးအစားများကို တင်သွင်း/ဖြန့်ဖြူးခွင့် မပြုပါ။

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစားများ	ကန့်သတ်ချက်
(၁)	(၂)	(၄)
၇	<p>ရေချို/ရေငန် ငါးပုစွန်မွေးမြူရေးလုပ်ငန်း</p> <p>၈ အိမ်မွေးတိရစ္ဆာန်မွေးမြူထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း</p> <p>၉ တိရစ္ဆာန်ဆေးကုခန်းလုပ်ငန်း</p> <p>၁၀ ကောက်ပဲသီးနှံများအား စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်း ဈေးကွက်၌ ဖြန့်ဖြူးခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း</p> <p>၁၁ ၃၀ မဂ္ဂါဝပ်နှင့်အောက် ထုတ်လုပ်ပေးနိုင်သော လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း</p> <p>၁၂ ကြွေရည်သုတ်ပစ္စည်းများ၊ အိုး၊ ခွက်၊ ပန်းကန်၊ ဇွန်း၊ ဓါး၊ ခက်ရင်းစသည့် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း</p> <p>၁၃ ပလတ်စတစ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း</p> <p>၁၄ သားရေတုမုအပ သားရေစိမ်း၊ သားရေအမျိုးမျိုးနှင့် သားရေဖြင့်ပြုလုပ်သော ဖိနပ်၊ လက်ကိုင်အိတ်စသည်များ အပါအဝင် သားရေပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း</p> <p>၁၅ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း</p> <p>၁၆ ပြည်တွင်း သဘာဝသယံဇာတများအပေါ် မူတည်၍ ထုတ်လုပ်သော ဓာတုပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း</p> <p>၁၇ မီးလောင်လွယ်သော အခဲ၊ အရည်၊ အငွေ့၊ အေရိုဆော် (Acetylene, Gasoline, Propane, Hair Sprays, Perfume, Deodorant, Insect Spray) ထုတ်လုပ်ခြင်း နှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း</p>	<p>ငါးလုပ်ငန်းဦးစီးဌာန၏ ဥပဒေ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်း နှင့် အညီ ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်နှင့် မွေးမြူသည့် နည်းစနစ် (Good Aquaculture Practise GAQP) နှင့်အညီ ဆောင်ရွက်ရပါမည်။</p>

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစားများ	ကန့်သတ်ချက်
(၁)	(၂)	(၄)
၁၈	ဓာတ်တိုးစေသည့် ဓာတုပစ္စည်းများ (Oxygen, Hydrogen Peroxide)၊ ဖိသိပ်ထားသော ဓာတ်ငွေ့ (Acetone, Argon, Hydrogen, Nitrogen, Acetylene) ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	
၁၉	လောင်စားတတ်သည့်ဓာတုပစ္စည်း (Sulphuric Acid, Nitric Acid) ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	
၂၀	စက်မှုသုံး ဓာတုဓာတ်ငွေ့အမျိုးမျိုး (အငွေ့၊အရည်၊အခဲ) ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း	
၂၁	ဘီစကွတ်၊ ဝေဖာ၊ ခေါက်ဆွဲအမျိုးမျိုး၊ ကြာဇံ၊ မြူစွမ် စသည့် သီးနှံထွက်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	
၂၂	သကြားလုံး၊ ကိုကိုး၊ ချောကလက်အပါအဝင် မုန့်အချို့အမျိုးမျိုးထုတ်လုပ်ခြင်းနှင့်ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	
၂၃	နို့နှင့်နို့ထွက်ပစ္စည်းမှအပ အခြားစားသောက်ကုန်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်း၊ စည်သွပ်ခြင်းနှင့် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	
၂၄	မုယောဖောက်လုပ်ခြင်း၊ မုယောဖောက်လုပ်ခြင်းဖြင့် ထုတ်လုပ်မည့်ယမကာပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	
၂၅	အရက်၊ အရက်ပြန်စသည့် ယမကာနှင့် ယမကာမဟုတ်သော ပစ္စည်းထုတ်လုပ်ခြင်း၊ ရောစပ်ခြင်း၊ သန့်စင်ခြင်း၊ ပုလင်းသွင်းခြင်းစသည့် လုပ်ငန်းများနှင့် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ	
၂၆	ရေသန့်ရေခဲအမျိုးမျိုးထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	
၂၇	သောက်ရေသန့်လုပ်ငန်းများ	

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစားများ	ကန့်သတ်ချက်
(၁)	(၂)	(၄)
၂၈	ဆီအမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း	အစိုးရအဖွဲ့အစည်းနှင့်သာ ဖက်စပ်ဆောင်ရွက်ရမည်။ Floor Area [(၁၀၀'x၁၀၀') ၁၀၀၀၀ စတုရန်းပေ (သို့မဟုတ်) ၉၂၉ စတုရန်းမီတာ]နှင့်အထက်ရှိ ရမည်။
၂၉	ဆပ်ပြာအမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း	
၃၀	အလှကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	
၃၁	လူနေအိမ်ခန်း အဆောက်အအုံ၊ စုပေါင်းပိုင် အဆောက် အအုံ တည်ထောင်ရောင်းချခြင်း၊ ငှားရမ်းခြင်းလုပ်ငန်း၊	
၃၂	မြို့သစ်တည်ဆောက်ခြင်းလုပ်ငန်း	
၃၃	ပြည်တွင်းခရီးစဉ်ဆောင်ရွက်မှုလုပ်ငန်း	
၃၄	လက်လီရောင်းဝယ်ရေးလုပ်ငန်း	

(ဃ) သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အတည်ပြုချက်ဖြင့်ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်
(၁)	(၂)	(၃)
၁	ပြန်ကြားရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရယူဆောင်ရွက်ရမည့်လုပ်ငန်းများ	
<ul style="list-style-type: none"> ၁ ပုံနှိပ်မီဒီယာလုပ်ငန်း(Print Media)နှင့် ရေဒီယိုရုပ်သံလွှင့် မီဒီယာလုပ်ငန်း (Broadcasting Media) နှစ်ခုကို ပူးတွဲ လုပ်ကိုင်ခြင်းလုပ်ငန်း ၂ FM ရေဒီယိုအစီအစဉ်များ ထုတ်လွှင့်ခြင်းလုပ်ငန်း ၃ Direct To Home(DTH) ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်း ၄ DVB-T2 ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်း ၅ Cable TV လုပ်ငန်း ၆ ရုပ်ရှင်ကားထုတ်လုပ်ခြင်း ၇ ရုပ်ရှင်ပြသခြင်း 		
၂	စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့် လုပ်ငန်းများ	
<ul style="list-style-type: none"> ၁ ငါးသယ်ဇာတ၊ငါးမျိုးစိတ်နှင့်ပတ်သက်သောရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများ ၂ ပင်လယ်ငါးဖမ်းလုပ်ငန်းများ ၃ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထုတ်လုပ်ရောင်းချမှု လုပ်ငန်း ၄ တိရစ္ဆာန်သုံးဆေးဝါး ထုတ်လုပ်ရောင်းချမှုလုပ်ငန်း ၅ မျိုးခြံနှင့် သားပေါက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း (ကြက်/ ဘဲ/ ငှက်) ၆ မျိုးရိုးဗီဇဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မျိုးထိန်းသိမ်းခြင်းနှင့် မျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ၇ မျိုးတိရစ္ဆာန်မျိုးများအား ပြည်ပမှတင်သွင်း၍ မွေးမြူ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း (မျိုးတိရစ္ဆာန်မျိုးရည်ခဲချောင်းနှင့်သန္ဓေသား) 		

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်
(၁)	(၂)	(၃)
၈	တိရစ္ဆာန်အစား၊ တိရစ္ဆာန်ထွက်ပစ္စည်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဓာတ်ခွဲခန်း ဝန်ဆောင်မှုလုပ်ငန်းများ	
၉	တိရစ္ဆာန်ရောဂါ ဓာတ်ခွဲရှာဖွေ စစ်ဆေးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း	
၁၀	ပုဂ္ဂလိကတိရစ္ဆာန်ဆေးရုံလုပ်ငန်း	
၁၁	တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာသုတေသနနှင့်ရောဂါစူးစမ်း လေ့လာမှု ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ	
၁၂	နွားနောက်မွေးမြူရေးလုပ်ငန်း	
၁၃	ပျားနှင့်ပျားထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း	
၁၄	တိရစ္ဆာန်ဖြည့်စွက်စာထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း	
၁၅	တိရစ္ဆာန်အစာထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း	
၁၆	အိမ်မွေးတိရစ္ဆာန်အစာထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း	
၁၇	မျိုးစေ့များ ပြည်ပမှ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်း၊ ပြည်ပသို့ ပြန်လည်တင်ပို့ခြင်း	
၁၈	အပင်မျိုးသစ်များ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများ	
၁၉	စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ မြေဩဇာ၊ ဟော်မုန်း၊ ပေါင်းသတ်ဆေး စသည်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ တင်ပို့ခြင်းလုပ်ငန်းများ	
၂၀	မျိုးစေ့အဖြစ်ရည်ရွယ်ထုတ်လုပ်သည့် စပ်မျိုးစပါးမျိုးစေ့များ ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း	
၂၁	သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းများ	
၂၂	စိုက်ပျိုးရေးဆိုင်ရာ ဓာတ်ခွဲခန်းလုပ်ငန်းများ	
၂၃	စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းဆိုင်ရာသုတေသနလုပ်ငန်းများ	

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်
(၁)	(၂)	(၃)
၃	ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏အတည်ပြုချက် ရယူဆောင်ရွက်ရမည့်လုပ်ငန်းများ	
၁	မော်တော်ယာဉ်မှတ်ပုံတင်စစ်ဆေးခြင်းလုပ်ငန်း	
၂	မော်တော်ယာဉ်မောင်းနှင်ခြင်းသင်တန်းကျောင်းလုပ်ငန်း	
၃	ရထားလမ်း/ဘူတာအဆောက်အဦအသစ် တည်ဆောက်ခြင်းလုပ်ငန်း	
၄	ရထားပြေးဆွဲခြင်းလုပ်ငန်း	
၅	ရထားစက်ခေါင်း/ လူစီးတွဲ၊ ကုန်တွဲနှင့် စက်အရန်ပစ္စည်းများ တည်ဆောက်ထုတ်လုပ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ ရထားလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း	
၆	ရထားလုပ်ငန်းအတွက် အသုံးပြုမည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း	
၇	ရထားလုပ်ငန်းဖြင့် ဆက်စပ်ဆောင်ရွက်မည့် ကုန်းတွင်းဆိပ် (Dry Port) လုပ်ငန်း	
၈	စာတိုက်လုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းများ	
၉	ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ	
၁၀	ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်း	
၁၁	ရေဒါဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ကိရိယာများ ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်း	
၁၂	ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်း	
၁၃	မိုဘိုင်းတယ်လီဖုန်း Handset များထုတ်လုပ်၍ ပြည်တွင်း၌ ဖြန့်ဖြူးသည့်လုပ်ငန်း	
၁၄	မြို့ပြလေကြောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးသည့် လုပ်ငန်း	
၁၅	လေယာဉ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း	
၁၆	လေဆိပ်ဟိုတယ်လုပ်ငန်း	

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်
(၁)	(၂)	(၃)
၁၇	လေယာဉ်မြေပြင်ဝန်ဆောင်မှုလုပ်ငန်း	
၁၈	လေကြောင်းပို့ဆောင်မှု ရောင်းချခြင်းနှင့် ဈေးကွက် ရှာဖွေခြင်းလုပ်ငန်း	
၁၉	ကွန်ပျူတာကွန်ရက်သုံးစနစ်ဖြင့် လေယာဉ်လက်မှတ် ရောင်းချခြင်းလုပ်ငန်း	
၂၀	လေယာဉ်အမှုထမ်းများမပါ လေယာဉ်ငှားရမ်းသည့်လုပ်ငန်း	
၂၁	လေယာဉ်အမှုထမ်းများအပါအဝင် လေယာဉ်ငှားရမ်းသည့်လုပ်ငန်း	
၂၂	လေယာဉ်တင်အစားအသောက်များ ထုတ်လုပ် ဖြန့်ဖြူးသည့်လုပ်ငန်း	
၂၃	လေကြောင်းဖြင့်ကုန်စည်တင်ပို့ပေးခြင်းလုပ်ငန်း	
၂၄	လေယာဉ်အား အသေးစား စစ်ဆေးပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း	
၂၅	လေယာဉ်ဆိုက်ရောက်/ ရပ်နား/ ထွက်ခွာချိန်တွင် လေယာဉ်ရပ်နားရာနေရာ၌ မြေပြင်အထောက်အကူပြုလုပ်ငန်း	
၂၆	လေကြောင်းခရီးသည်များ ဆိုက်ရောက်/ ထွက်ခွာချိန်တွင် လေဆိပ်၌ဝန်ဆောင်မှုပေးသည့်လုပ်ငန်း	
၂၇	ခရီးသည်များ၏ဝန်စည်စလှယ်များအား မြေပြင်အထောက်အကူပြုလုပ်ငန်း	
၂၈	လေကြောင်းကုန်စည် ကိုင်တွယ်ခြင်းလုပ်ငန်း	
၂၉	လေယာဉ်ဆီ ဖြည့်တင်းပေးခြင်းလုပ်ငန်း	
၃၀	လေဆိပ် လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း	
၃၁	လေဆိပ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ကိုင်ခြင်းလုပ်ငန်း၊	
၃၂	ပြည်တွင်းလေကြောင်းပို့ဆောင်ရေးလုပ်ငန်း	
၃၃	နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးလုပ်ငန်း	

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်
(၁)	(၂)	(၃)
<p>၃၄</p> <p>၃၅</p> <p>၃၆</p> <p>၃၇</p> <p>၃၈</p> <p>၃၉</p> <p>၄၀</p> <p>၄၁</p> <p>၄၂</p> <p>၄၃</p> <p>၄၄</p> <p>၄၅</p> <p>၄၆</p> <p>၄၇</p> <p>၄၈</p>	<p>လေယာဉ်၏ဆက်စပ်ပစ္စည်းများ ငှားရမ်းလုပ်ကိုင်ခြင်း လုပ်ငန်း</p> <p>ရေကြောင်းဘက်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်ခြင်းလုပ်ငန်း</p> <p>ရေယာဉ်တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းဆောင်ရွက်သည့် သင်္ဘောကျင်းလုပ်ငန်း</p> <p>ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းခရီးသည် ပို့ဆောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်း</p> <p>ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း ကုန်စည်ပို့ဆောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်း</p> <p>ရေကြောင်းသယ်ယူပို့ဆောင်ရေးအထောက်အကူပြုလုပ်ငန်း</p> <p>နိုင်ငံတကာခရီးသည်ပို့ဆောင်ခြင်းလုပ်ငန်း (ကမ်းရိုးတန်းမပါ)</p> <p>နိုင်ငံတကာကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်း (ကမ်းရိုးတန်းမပါ)</p> <p>ရေယာဉ်အမှုထမ်းမပါ ရေယာဉ်ငှားရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်း</p> <p>ရေယာဉ်အမှုထမ်းများအပါအဝင်ရေယာဉ်ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း</p> <p>ရေယာဉ်တွန်းဆွဲဝန်ဆောင်မှုလုပ်ငန်း</p> <p>သင်္ဘောဖျက်ဝန်ဆောင်မှုလုပ်ငန်း</p> <p>သင်္ဘောပွဲစားဝန်ဆောင်မှုလုပ်ငန်း</p> <p>ရေယာဉ်များစံချိန်စံညွှန်းစစ်ဆေးခြင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း</p> <p>မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ် တို့တွင် လွန်းလမ်း၊ သင်္ဘောကျင်း၊ ရေစိုသင်္ဘောကျင်း၊ ရေလုံ သင်္ဘောကျင်းတည်ဆောက်ခြင်း၊ ဆိပ်ခံတံတားနှင့် ရေဆင်း တံတားဆောက်လုပ်ခြင်း၊ မြောင်းဖော်၍ သင်္ဘောကမ်းထိုးခြင်း လုပ်ငန်းများ</p>	

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်
(၁)	(၂)	(၃)
<p>၄၉</p> <p>၅၀</p> <p>၅၁</p> <p>၅၂</p> <p>၅၃</p> <p>၅၄</p> <p>၅၅</p> <p>၅၆</p>	<p>ကမ်းပါးနယ်နှင့် ကမ်းနားနယ်အတွင်း ကုန်သေတ္တာစခန်းများ၊ ကုန်သိုလှောင်ရုံများ ဆောက်လုပ်ခြင်း</p> <p>မြစ်အတွင်း ဆိပ်ကမ်းတည်ဆောက်ခြင်းလုပ်ငန်း</p> <p>ရေလမ်းကြောင်းများပြုပြင်ထိန်းသိမ်းခြင်းနှင့်ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း</p> <p>ဆိပ်ကမ်းမြေ တိုးချဲ့ခြင်း</p> <p>ဆိပ်ကမ်းနှင့် ရေလမ်းဝန်ဆောင်မှုလုပ်ငန်း၊</p> <p>နစ်မြုပ်ရေယာဉ်တူးဖော်ခြင်းလုပ်ငန်း</p> <p>သင်္ဘောကိုယ်စားလှယ်လုပ်ငန်း၊</p> <p>ရေနက်ဆိပ်ကမ်းများနှင့်အပြည်အပြည်ဆိုင်ရာဘက်စုံသုံးဆိပ်ကမ်းများ</p>	
<p>၄</p>	<p>သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဆောင်ရွက်ရမည့်လုပ်ငန်းများ</p>	<p>အတည်ပြုချက်ရယူ</p>
<p>၁</p> <p>၂</p> <p>၃</p> <p>၄</p> <p>၅</p> <p>၆</p>	<p>သစ်တောနယ်မြေနှင့် သစ်တော ဖုံးလွှမ်းလျက်ရှိသည့် အစိုးရကစီမံခန့်ခွဲခွင့်ရှိသောမြေတွင် သစ်ခုတ်လှဲထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း</p> <p>သစ်တောစိုက်ခင်း (ကျွန်း၊ သစ်မာ၊ ဝါး၊ ကြိမ် အစရှိသည့် စိုက်ခင်း) များတည်ထောင်ခြင်း</p> <p>သစ်တောစိုက်ခင်းများထူထောင်၍ သစ်အခြေခံ စက်မှုလုပ်ငန်းများနှင့် ယင်းနှင့်ဆက်စပ်သောလုပ်ငန်းများ</p> <p>သစ်တောနယ်မြေနှင့် သဘာဝနယ်မြေများအတွင်း သဘာဝကို အခြေခံသောခရီးသွားလုပ်ငန်းဆောင်ရွက်ခြင်း</p> <p>မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲသောပစ္စည်းနှင့် ပြုပြင်ပြောင်းလဲထားသောသက်ရှိပစ္စည်းများကို ပြည်ပမှ စီးပွားရေးအလို့ငှာ တင်သွင်း၍ ထပ်မံမျိုးပွားခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း</p> <p>အဖိုးတန်ရှားပါးသော သစ်မျိုးများ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ တစ်သျှူး မွေးမြူထုတ်လုပ်ခြင်း အစရှိသည့် သစ်တောကဏ္ဍ အဆင့်မြင့်နည်းပညာ သုတေသန လုပ်ငန်းနှင့် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်သည့်လုပ်ငန်းများ</p>	

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်
(၁)	(၂)	(၃)
<p>၇</p> <p>၈</p> <p>၉</p> <p>၁၀</p> <p>၁၁</p> <p>၁၂</p> <p>၁၃</p> <p>၁၄</p>	<p>သစ်တောကဏ္ဍ အဆင့်မြင့်နည်းပညာ၊ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊</p> <p>တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို စီးပွားရေးအလို့ငှာ ပြည်ပမှတင်သွင်း၍ မွေးမြူထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်းများ</p> <p>ကာဗွန်ထုတ်လုပ်မှုလျော့ချခြင်းနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ</p> <p>နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဓာတ်သတ္တုအကြီးစား ထုတ်လုပ်ရန်အတွက် ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုလုပ်ငန်းများ</p> <p>နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဓာတ်သတ္တုအကြီးစားထုတ်လုပ်ရန်အတွက် ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုလုပ်ငန်းများ</p> <p>နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ကျောက်မျက်ရတနာ အချောထည်ပြုလုပ်ခြင်းနှင့် လက်ဝတ်ရတနာ ပြုလုပ်ခြင်း လုပ်ငန်း၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သောပစ္စည်း ရောင်းချခြင်းလုပ်ငန်း</p> <p>နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း၊ အချောထည်ပြုလုပ်ခြင်းနှင့် လက်ဝတ်ရတနာ ပြုလုပ်ခြင်းလုပ်ငန်း၊ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာ၊ ကျောက်မျက်ရတနာဖြင့်ပြုလုပ်သောပစ္စည်း ရောင်းချခြင်းလုပ်ငန်း</p> <p>ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း</p>	
၅	လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အတည်ပြုချက် ရယူဆောင်ရွက်ရမည့်လုပ်ငန်းများ	
၁	အကြီးစားလျှပ်စစ်ဆိုင်ရာလုပ်ငန်း (လျှပ်စစ်ဥပဒေအရ-၃၀ မဂ္ဂါဝပ်အထက် ထုတ်လုပ်ပေးနိုင်သော လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ)	

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်
(၁)	(၂)	(၃)
၂	<p>ဓာတ်အားစနစ်နှင့်ချိတ်ဆက်မည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ အားလုံး</p> <p>၃ Utility Scale Solar Power Plant တည်ဆောက်ခြင်း</p> <p>၄ ကမ်းလွန်ပလက်ဖောင်းစင် အမျိုးအစား အမျိုးမျိုး တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လိုအပ်သည့်စက်များ၊ ပစ္စည်းကိရိယာများ၊ အရန်ပစ္စည်းများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ တည်ဆောက် တပ်ဆင်ခြင်းလုပ်ငန်းများ</p> <p>၅ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံထွက်ပစ္စည်းများ တင်သွင်း/ တင်ပို့ သယ်ယူ သို့လျှောက်၊ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ နှင့် ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် သို့လျှောက်ကန်များ၊ ဆီတင်ဆီချ၊ ဆိပ်ခံတံတားများ၊ ပိုက်လိုင်း များ၊ ဆက်စပ် စက်ကိရိယာပစ္စည်းများနှင့် အဆောက်အဦများ ကို တည်ဆောက်တပ်ဆင်၍ လုပ်ငန်းများအကောင်အထည် ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများ</p> <p>၆ ရေနံဓာတုဗေဒ စက်ရုံအမျိုးအစားအမျိုးမျိုး အသစ် တည်ဆောက်တပ်ဆင်ခြင်း၊ စက်ရုံအဟောင်းများကို ရင်းနှီးမြှုပ်နှံမှုဖြင့် မွမ်းမံပြုပြင် တည်ဆောက်တပ်ဆင်ခြင်း နှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းများ</p> <p>၇ ကုန်းတွင်းနှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် လိုအပ်သောပစ္စည်း များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ထောက်ပံ့နိုင်ရန်အတွက် ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်း (Offshore Supply Base)များ တည်ဆောက်အကောင်အထည်ဖော်ခြင်း လုပ်ငန်း များ</p> <p>၈ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ဘူမိ၊ ဘူမိရူပ၊ ဘူမိဓာတု နည်းပညာတို့ဖြင့် လေ့လာစမ်းသပ် ရှာဖွေခြင်း၊ အဓိပ္ပါယ် ဖော်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့် စက်များ၊ ပစ္စည်းကိရိယာများ၊ အရန်ပစ္စည်းများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ တည်ဆောက် တပ်ဆင်ခြင်း လုပ်ငန်းများ</p>	

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်
(၁)	(၂)	(၃)
၉	<p>ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း/ ထုတ်လုပ်ခြင်း/ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းများဆောင်ရွက်ရန်လိုအပ်သည့်စက်များ၊ ပစ္စည်းကိရိယာများ၊ အရန်ပစ္စည်းများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ တည်ဆောက် တပ်ဆင်ခြင်း လုပ်ငန်း</p> <p>၁၀ ရေနံနှင့်သဘာဝဓာတ်ငွေ့ သွယ်ယူပို့ဆောင်ခြင်း၊ ပိုက်လိုင်း ကွန်ယက်စနစ် တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ လိုအပ်သည့် စက်များ၊ ပစ္စည်းကိရိယာများ၊ အရန်ပစ္စည်းများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းများ</p>	
၆	စက်မှုဝန်ကြီးဌာန၏ အတည်ပြုချက် ရယူဆောင်ရွက်ရမည့်လုပ်ငန်းများ	
၁	<p>အကြီးစားစက္ကူပျော့ဖတ်ထုတ်လုပ်ခြင်းလုပ်ငန်း</p> <p>၂ အရည်အသွေးစမ်းသပ်စစ်ဆေးခြင်းနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ</p> <p>၃ ကာကွယ်ဆေးများထုတ်လုပ်ခြင်း</p> <p>၄ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဓါတုဗေဒပစ္စည်း များ အသုံးပြုထုတ်လုပ်သောဆေးဝါးများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊</p>	
၇	ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အတည်ပြုချက် ရယူဆောင်ရွက်ရမည့်လုပ်ငန်းများ	
၁	<p>ဟင်းချိုမှုန့်ထုတ်လုပ်ခြင်းလုပ်ငန်း</p> <p>၂ ပုဂ္ဂလိကဆေးရုံလုပ်ငန်း၊</p> <p>၃ ပုဂ္ဂလိကအထွေထွေကျန်းမာရေးလုပ်ငန်း၊</p> <p>၄ ပုဂ္ဂလိကနယ်လှည့်ကျန်းမာရေးလုပ်ငန်း</p> <p>၅ ပုဂ္ဂလိကသူနာပြုစုရေးဂေဟာ</p> <p>၆ ပုဂ္ဂလိကတိုင်းရင်းဆေးရုံလုပ်ငန်း</p> <p>၇ ပုဂ္ဂလိကတိုင်းရင်းဆေးခန်းလုပ်ငန်း</p>	

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်
(၁)	(၂)	(၃)
<p>၈</p> <p>၉</p> <p>၁၀</p> <p>၁၁</p> <p>၁၂</p> <p>၁၃</p>	<p>ပုဂ္ဂလိက တိုင်းရင်းဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်မှု လုပ်ငန်း</p> <p>တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်း</p> <p>တိုင်းရင်းဆေးဝါးကုန်ကြမ်း(ပရဆေးပစ္စည်း) ရောင်းဝယ်ရေးလုပ်ငန်း</p> <p>တိုင်းရင်းဆေးဖက်ဝင်အပင်များ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း</p> <p>တိုင်းရင်းဆေးသုတေသနနှင့် ဓာတ်ခွဲလုပ်ငန်း</p> <p>ရောဂါကာကွယ်ဆေးနှင့်စမ်းသပ်ပစ္စည်းထုတ်လုပ်မှု သုတေသနလုပ်ငန်း</p>	<p>တိုင်းရင်းဆေးပညာ ဦးစီး ဌာန၊ သုတေသနနှင့် ဖွံ့ဖြိုး ရေးဌာနခွဲ (သို့မဟုတ်) ဆေး သုတေသနဦးစီးဌာနရှိ ပညာ ရှင်များနှင့် ပူးပေါင်းဆောင် ရွက်ရမည်။</p> <p>ဆေးသုတေသနဦးစီးဌာန၊ ကာကွယ်ဆေးသုတေသန ဌာနနှင့်ပူးပေါင်းဆောင်ရွက် ရမည်။</p>
<p>၈</p>	<p>ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရယူဆောင်ရွက်ရမည့်လုပ်ငန်းများ</p>	
<p>၁</p> <p>၂</p>	<p>ဆောက်လုပ်ရေးဝန်ကြီးဌာနကစီမံခန့်ခွဲသောလမ်းများအားလုံး နှင့် အဆိုပါလမ်းနှင့်ယှဉ်၍ အသစ်ဖောက်လုပ်မည့် လမ်းများ၊ အဆိုပါလမ်းများတွင် လိုအပ်ချက်အရ အသစ်ထပ်မံဖောက် လုပ်မည့် မြို့ရှောင်လမ်းများ၊ အဆိုပါလမ်းများအား လာရောက် ချိတ်ဆက်လိုသည့်လမ်းများ၊</p> <p>မဟာဗျူဟာအရနိုင်ငံတော်လုံခြုံရေးအတွက် ကန့်သတ်ထား သည့်လမ်းများ၊</p>	<p>လမ်းနယ်နိမိတ်ကို ဆောက် လုပ်ရေး ဝန်ကြီးဌာနမှသာ စီမံခန့်ခွဲရမည်။</p> <p>လမ်းနယ်နိမိတ်အတွင်း ဆောင်ရွက်လိုသည့်ကိစ္စ များကိုဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အတည်ပြု ချက် ရယူပြီးမှသာ ဆောင် ရွက်ရမည်။</p>

စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်
(၁)	(၂)	(၃)
၃	<p>မိုးပျံအမြန်လမ်းမကြီး (Elevated Express way)၊ ဥမင်လှိုက်ခေါင်း (Tunnel)၊ မြို့ပတ်အတွင်းလမ်း (Inner Ring Road)၊ မြို့ပတ်အပြင်လမ်း (Outer Ring Road)၊ ကူးပြောင်းလမ်း (Inter change)၊ ကားလမ်း/ ရထားလမ်းအောက်မှ ဖြတ်သောလမ်း (Underpass)၊ ကားလမ်း/ ရထားလမ်းအပေါ်မှ ဖြတ်သောလမ်း (Over pass or Flyover)၊ မြေအောက်တွင် တစ်စိတ်တစ်ဒေသဖောက်သည့်လမ်းအပိုင်း (Semi underground road)၊ ရေအောက် ဥမင်လှိုက်ခေါင်း (Submersible tunnel)</p>	
၄	၁၈၀ပေနှင့်အထက်တံတားများတည်ဆောက်ခြင်း၊	
၅	တံတားဆက်စပ်ပစ္စည်း (PC Strand, PC bar, Anchor, etc;)၊ သံမဏိ သံပေါင်၊ ဘေလီသံပေါင်၊ Plate Girder, Steel Trussနှင့် တံတားနှင့်သက်ဆိုင်သော သံကူကွန်ကရစ်၊ ကြိုတင်အားဖြည့် ကွန်ကရစ်အစရှိသည်များ ထုတ် လုပ်၍ ပြည်တွင်း၌ဖြန့်ဖြူးခြင်းလုပ်ငန်း၊	
၆	မြို့သစ်တည်ထောင်ခြင်းလုပ်ငန်းနှင့် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း၊	
၇	၁၀၀ဧကနှင့်အထက်ရှိ မြို့ပြနှင့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း	
၈	စက်မှုဇုန်များနှင့် ဆက်စပ်သည့် စုစုပေါင်းကြမ်းခင်းဧရိယာ ၅၀၀၀၀ စတုရန်းမီတာရှိသော လူနေအိမ်ခန်း အဆောက်အအုံ များနှင့် ပြည်သူ့အများ ဝယ်ယူနိုင်စွမ်းရှိသော အိမ်ရာများ ဆောက်လုပ်ရောင်းချခြင်းလုပ်ငန်း၊	
၉	နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့မှအပ တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များတွင် မြေ(၄)ဧကနှင့်အထက် ဆောင်ရွက် မည့် မြို့ပြပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ	

- မှတ်ချက် (၁) သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ကိုင်တွယ်ကျင့်သုံးသောဥပဒေတွင် ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍ ကန့်သတ်ချက်များပြဋ္ဌာန်းထားပါက ယင်းဥပဒေအတိုင်းသာ ဆောင်ရွက်ရန်ဖြစ်ပါသည်။
- (၂) ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ ခွင့်ပြုနိုင်သည့်အစီအစဉ်များအတိုင်း ဆောင်ရွက်သွားရန်ဖြစ်ပါသည်။